

မတင်မလွှား ကဝါ <m-tin m-hlwa> (罕)谦虚  
 မတောင်မတ ကဝါ <m-taun' m-ta'> 无忧无虑: ~ မကြောင့်  
 မကြန့်နိုင်သည်။ (不愁吃穿)能无忧无虑地生活着。  
 မတောင်းမတ ကဝါ <m-taun: m-ta'> = မတောင်မတ  
 မတည့်ပစ္စည်း န၊ <m-te' pyit si:> 【医】抗原  
 မတည့် ကါ <ma' ti> 投资: ~ ကုန်ပစ္စည်း 资本货物(生产  
 工业品所需的材料) / ~ ငွေ 资金 / ~ မြှုပ်နှံမှု 投资  
 မတတ် ဝါ <m-tat> (放在动词后构成副词)即将,快要,几  
 乎: ပြု ~ ဖြစ်နေသောအိမ် 快倒塌的房屋  
 မတတ်သာ ကါ <m-tat tha> 不得已,只得  
 မတန်ရင်ကော ကဝါ <m-tan' yin ga> = မတန်ရင်ကန်  
 မတန်ရင်ကန် ကဝါ <m-tan' yin gan> ①过量: ~ ဈေးတင်မှု  
 漫天抬高物价 ②亲密: ကျနော်တို့အယ်ဒီတာကြီးနဲ့ ~ ခင်တဲ့  
 စာရေးဆရာဟာသူပေါ့။ 跟我们编辑来往密切的作家就是  
 他。  
 မတန်လေးစား ကဝါ <m-tan' lei: za:> = မထီလေးစား  
 မတန်တဆ ကဝါ <m-tan t-hsa'> 价格过高,过分: ဆားကို ~  
 ဈေးတင်ရောင်းချသည်။ 成倍地提高盐价出售。 / မငြိမ်းကို  
 ခိုလိုသာ ~ ခိုင်းယင်သေလိမ့်မယ်။ 你这样过分地使唤马匹,  
 马会完蛋的。  
 မတန်မကန် ကဝါ <m-tan m-kan> 极不合适;过分  
 မတန်မရာ ကဝါ <m-tan m-ya> (地位)不相称: ~ ကြံစဉ်  
 သည်။ 想入非非;有不切实际企图。 / ~ ပြောသည်။ 说  
 了不该说的话。  
 မတန်မလောက် ကဝါ <m-tan m-laut> 不够,不充分  
 မတန်ရေစာ န၊ <m-tan yei za> 昂贵的食品,价格过高的  
 食品  
 မတန်ရေတန်ရေ I န၊ <m-tan yei tan yei> 价值,价格 II  
 ကဝါ <m-tan yei tan yei> (商品)管它值不值...,不论  
 价格高低  
 မတန်းတရမ်း ကဝါ <m-tan: t-yan:> 鲁莽,胡乱: ~ ပြော  
 သည်။ 胡说八道。  
 မတုန်တေတေး ကဝါ <m-ton tei tei:> = မတုန်တက်သေး  
 မတုန်တက်သေး ကဝါ <m-ton tet thei:> 痴呆呆,一动不动,  
 无动于衷: သူ့မျက်နှာငါကြည့်ရတာ ~ အေးစက်စက်နဲ့ကွာ။ 我  
 看他的表情是那么呆板冷漠。  
 မတမ်း န၊ <m-dan:> 刚发育成熟的雌性动物: ကြက် ~ 小  
 母鸡 / နွား ~ 小母牛  
 မတိမ်းမထိမ်း I ကဝါ <m-tein: m-yein:> 不相上下,相差无  
 几,相差不多: တူနဲ့ဦးလေးဆုံပေမဲ့အသက်ချင်း ~ ဗျ။ 他们俩  
 虽是叔侄但年龄相差无几。 II <m-tein: m-yein:> နဝါ  
 相差不相上下,相差无几  
 မကြာ န၊ <mat t-ra / mat t-ya> [梵]眨眼间;弹指之间  
 မတွင်ပယ် န၊ <m-twin pe> (罕)未开垦的荒地

မထိတထိ ကဝါ <m-hti' t-hti' / m-hti' d-di'> ①无甚效果;  
 蜻蜓点水 ②含蓄  
 မထိမခိုက် ကဝါ <m-hti' m-khait> 蜻蜓点水  
 မထိတရီ ကဝါ <m-hti d-yi> = မထီလေးစား  
 မထီမထေ ကဝါ <m-hti m-htei> = မထီလေးစား  
 မထီမဲ့စား ကဝါ <m-hti me' za:> = မထီလေးစား  
 မထီမဲ့မြင် ကဝါ <m-hti me' myin> 无礼,讥诮,嘲讽  
 မထီမဲ့လျှင်း ကဝါ <m-hti me' hlyin:> = မထီမဲ့မြင်  
 မထီလေးစား ကဝါ <m-hti lei: za:> 不尊重,轻蔑: ~ ပြော  
 တယ်။ 轻蔑地说。 / ~ လုပ်တယ်။ 对人轻蔑不尊重。  
 မထီး န၊ <m-hti:> 高僧  
 မထူးတပ် န၊ <m-htu: tat> 敢死队  
 မထေ့ထေ့ ကဝါ <m-htei' d-htei'> 话中带刺;话中有话;  
 挑逗  
 မထေမလေး ကဝါ <m-htei m-lei:> = မထီလေးစား  
 မထော်မနမ်း I ကဝါ <m-htaw m-nan:> 不妥当;不适当:  
 သူကားစကားကို ~ ပြောတတ်သော်လည်းအလွန်စိတ်ကောင်းရှိသူဖြစ်  
 သည်။ 他虽然常常说话不当,但是个好心人。 II န၊  
 <m-htaw m-nan:> 无理的行为,不该做的事  
 မထိုမပို့ ကဝါ <m-hto' m-po'> = မစို့မပို့  
 မထုံတထုံ ကဝါ <m-hton d-hton> 呆头呆脑  
 မထုံတေတေး ကဝါ <m-hton tei tei:> = မတုန်တက်သေး  
 မထုံတက်သေး ကဝါ <m-hton tet thei:> = မတုန်တက်သေး  
 မထောက်မညွှာ ကဝါ <m-htaut m-hnya> 无情;忍心: လူတ  
 ဘက်သားကို ~ ပြုရက်သည်။ 对别人真忍心做得出来。  
 မထောက်မထား ကဝါ <m-htaut m-hta:> 不顾情面: မည်  
 သူ့မျက်နှာကိုမှ ~ ပြုမူပြောဆိုသည်။ (他)办事说话不顾任  
 何情面。  
 မထင်မရှား ကဝါ <m-htin m-sha:> 不出头露面,不明显:  
 လူသူနည်းသောနေရာ၌ ~ နေသည်။ 隐居在人烟稀少的地方。  
 မထောင်းတာ ကါ <m-htaun: ta> 无关紧要,无所谓: ဆေး  
 ဆရာ ~ လူနာမခံချီ။ 大夫无所谓,病人却受不了。 / သား  
 သမီးမရှိသော်လည်း ~ ။ 没有子女也无所谓。  
 မထပ်မနား ကဝါ <m-htat m-na:> 连续不停: စကားကိုလေး  
 ငါးနာရီကြာအောင် ~ ပြော၍မောသူမဟုတ်။ 他连续讲话四、  
 五个小时也不会累。  
 မထိမ်မချန် ကဝါ <m-hein m-khyan> 毫无保留: ~ ဖွင့်လ  
 ပြောဆိုသည်။ 毫无保留地说出来。  
 မထိမ်မမြူး ကဝါ <m-htein m-myu:> 不隐瞒;毫无保留: သူ  
 တပါး၏ကျေးဇူးကို ~ ထုတ်ဖော်ချီးကျူးသည်။ 毫无保留地颂  
 扬别人的恩德。  
 မထေရ် န၊ <m-htei / m-hti> (僧腊在二十年以上的)高  
 僧,長老  
 မထေရ်မ န၊ <m-htei ma' / m-hti ma'> 僧腊高的尼姑, 长